

မလိမ်တမာ ၎်၊ <m-lein d-ma> 不懂事的年纪
 မလိမ်မိုးမလိမ်မာ ၎်၊ <m-lein mo: m-lein ma> 不懂事的年纪，幼年
 မလျားမအပ် ကဝါ <m-lya: m-at> (罕)不适当
 မလျော့မတင်း ကဝါ <m-yaw' m-tin:> 不紧不松地，适当，恰如其分； ~ စောင်းကြိုးညှင်းသို့၊ 象上琴弦一样，做到不紧不松(喻：恰如其分地跟人打交道)
 မလျော်မဆ ကဝါ <m-yaw m-hsa'> = မလျားမအပ်
 မလွဲတမ်း ကဝါ <m-lwe: dan:> 必定，无误
 မလွဲကန် ကဝါ <m-lwe: ei gan> 必定，必然，肯定； ကမ္ဘာဟောင်းနေရာတွင်ကမ္ဘာ့သစ်သာလျှင် ~ အစားထိုးရမည်ဖြစ်ပေသည်
 မလွယ်တံခါး ၎်၊ <m-lwe d-ga:> = မလွယ်ပေါက်
 မလွယ်ပေါက် ၎်၊ <m-lwe baut> ①(在大门一侧开的)旁门，小门，便门 ②(为了应急设置的)暗门 ③只供单人出入的城墙小门
 မလှ ဝါ <m-hla'> 表示处境不佳，悲惨或“极度……”的助词； သေခြင်း ~ သေသည်။ 死得惨。 / ပျောက်ခြင်း ~ ပျောက်သည်။ 消失得无影无踪。 / ဝေးခြင်း ~ ဝေးသည်။ 远得无法再远了。
 မလှတမ ကဝါ <m-hla' t-ma'> = မရှုမလှ
 မလှုပ်မချောက် ကဝါ <m-hlout m-khyaut> (古)镇定，岿然不动
 မလှုပ်မယှက် ကဝါ <m-hlout m-shet> 静止，一动不动
 မလှမ်းမကမ်း ကဝါ <m-hlan: m-kan:> 不太远的距离
 မလှ ၎်၊ <m-hlwa'> 【植】苞萼木属，猫尾木属植物。 *Spathodea Serrulata Markhamia stipulata Seem*
 မလွဲမကင်းသာ I ကဝါ <m-hlwe: m-kin: dha> 不可避免，不得已 II ကဝါ <m-hlwe: m-kin: dha> 无法避免，不得已； ~ သဖြင့်ဆောင်ရွက်ပေးရသည်။ 不得已，只能帮着干了。
 မလွဲမရှောင်သာ I ကဝါ <m-hlwe: m-shaun dha> 不可避免，不得已 II ကဝါ <m-hlwe: m-shaun dha> 不可避免，不得已； အခက်အခဲများနှင့် ~ ရင်ဆိုင်ရပေမည်။ 不可避免地要遇到困难。
 မလွဲသာ ကဝါ <m-hlwe: dha> 不得已
 မဝရော I ၎်၊ <m-wa' yei za> 只够糊口的食物 II ကဝါ <m-wa' yei za> 半饥半饱； အစာများကို ~ စားရလေသည်။ 只能吃得半饥半饱的。
 မဝံ့မစား ကဝါ <m-wun'm-za:> 胆怯； အပြစ်ရှိသူဖြစ်သဖြင့်ဌာနမှူးနှင့်တွေ့ရန်ပင် ~ ဖြစ်နေပေသည်။ 因为有错误，所以很怕见主任。
 မဝံ့မရဲ ကဝါ <m-wun' m-ye:> 胆怯
 မဝတ်ရတတ် ၎်၊ <m-wut y-dat> 衣着褴褛的人，衣不蔽体的人

မသကာ I ၎်၊ <m-th-ka> 鲜黄油，酥油 II ကဝါ <m-th-ka> 大不了，顶多，至多也不过； ~ လွှင့်ပစ်လိုက်ရုံပေါ့။ 顶多不过扔掉。 / ကားမမီယင် ~ ခြေကျင်လျှောက်ပြန်ရုံပေါ့။ 赶不上车，大不了走回去就是了。 III <m-dh-ga> = အကယ်၍ / ~ လို့မလာဖြစ်ယင်သွားနှင့်ပါ။ 如果(我)来不了，你就先走吧。
 မသတိ ကါ <m-dh-di> 恶心，厌恶； မြောင်းထဲကရေကိုသောက်ရတာမို့ ~ လိုက်တာဗျာ။ 喝了沟里的水感到恶心。
 မသတာရောစာ ၎်၊ <m-th-hta yei za> 非心甘情愿又不得不请人吃的食物
 မသတာရေသတာရေ I ၎်၊ <m-th-hta yei th-hta yei> = မသတာရောစာ II ကဝါ <m-dh-hta yei th-hta yei> 不是心甘情愿，勉强； ကျနော့်မိထွေးက ~ ကျွေးတုံ့မင်းကိုမစားချင်တော့ဘူးဗျာ။ 我不愿再吃继母不情愿给我吃的饭了。
 မသမာ ၎်၊ <m-th-ma> 不正当的，耍手腕； ~ နည်းနဲ့စာမေးပွဲအောင်တာပါ။ 靠作弊才考取的。
 မသမာသူ ၎်၊ <m-th-ma thu> 坏人
 မသာ ၎်၊ <m-tha> ①尸体，尸首 ②丧事； ~ ချသည်။ 送葬。(喻)了结。 / ~ ထမင်း 在棺材旁供死者的饭食(或丧家请吊丧者吃的饭食)。 / ~ ပို့သည်။ 送葬 / ~ ရှင်死者的主亲，办丧事者 / ~ လောင်း 尸体，尸首 / ~ အိမ် 丧家 / ~ အိမ်သွားသည်။ 去吊丧。
 မသာချ ကါ <m-tha khya'> ①送葬 ②(喻)送进坟墓； ကိုလိုနီစနစ်ကို ~ ပစ်လိုက်သည်။ 埋葬殖民主义制度。
 မသိကိန်း ၎်၊ <m-thi' gein:> 【数】未知数
 မသိကျိုးကျွန် ကဝါ <m-thi' kyo: kyun> 佯作不知，一般与 နေ၊ပြုလုပ် 等连用，如： ~ ပြုသည်။ 佯装不知。
 မသိစိတ် ၎်၊ <m-thi' zeit> 下意识
 မသိနိုးနား ကဝါ <m-thi' no: na:> 佯装不知； သူ့ညှဉ်းသိပါသော်လည်း ~ ပြု၍နေသည် 他明明知道却佯装不知。
 မသိမထင် ကဝါ <m-thi' m-htin> 不明显； 默默无闻
 မသိမသာ ကဝါ <m-thi' m-tha> 悄悄，不明显； စာသင်ခန်းထဲမှ ~ ထွက်လာသည်။ 悄悄地从教室里走出来。 / တိုးတက်မှုတော့ ~ ရှိပါတယ်။ 略有进步。
 မသိလိုက်မသိဘာသာ ကဝါ <m-thi' lait m-thi' pha dha> 佯作不知，漠不关心； ဆိုင်ရာကိုမတိုင်ကြားပဲအေးအေးဆေးဆေး ~ နေပေသည်။ 不向有关单位报告，佯作不知，漠然置之。
 မသိဝိုးဝါး ကါ <m-thi' wo: wa:> 印象模糊； ဒီလူကိုမြင်ဘူးသလိုလိုနဲ့ ~ ဖြစ်နေတယ်။ 这人我好象见过似的，记不太清楚了。
 မသိသားဆိုးရွား ကါ <m-thi' dha: hso: ywa:> 不懂事，幼稚，无知，蒙昧； သူသည် ~ လှသည်။ ကလေးလိုပျော်ပျော်ပါးပါးနေပွဲလောက်ပဲသိသည်။ 他太不懂事了，像小孩一样只知道玩。
 မသူတော် ၎်၊ <m-thu daw> 坏人，歹徒